

မင်္ဂလာ နဲ့ <hmin gan> = မင်္ဂလာ။	မင်္ဂလာထုတ် နဲ့ <hmin gan set ku> 复写纸	မင်္ဂလာထုတ် နဲ့ <hmin gan meit tu> 墓本, 副本, 字帖	မင်္ဂလာသွေးတ် နဲ့ <min g-la' thout> 【佛】吉祥经(佛讲过的三十八种幸福之道)
မင်္ဂလာ နဲ့ ①吉祥, 吉利; ~ ဝကား: 吉祥的话, 贺词 / ~ ဆု 贺词 ②吉利的事, 吉祥之物: နားထွင်း ~ 穿耳仪式, 穿耳典礼 ③【佛】有关幸福的道理 ④结婚: ~ ခရီးထွက် 蜜月旅行 ⑤ သို့ပုံး 中的六点牌与三点牌构成的一对牌	မင်္ဂလာကျော် နဲ့ <min g-la gyei> ①亲戚朋友送给新郎新娘的贺礼或礼金 ②新郎新娘给来闹洞房年轻人的喜钱 ③男方的聘礼, 女方的陪送	မင်္ဂလာအဆောင် I နဲ့ <min g-la zaun> 结婚仪式 II ကူး <min g-la saun> 结婚: ~ ကိတ်မျှး 喜字蛋糕, 婚礼蛋糕 / ~ သတ္တုသီး 新娘 / ~ သတ္တုသား 新郎 / ~ လူပါရီ 男傧相 / ~ အပါရီ 女傧相	မင်္ဂလာဆွဲး နဲ့ <min g-la zun> 缅甸人结婚时布施的斋饭
မင်္ဂလာတရား နဲ့ <min g-la t-ya>: 【佛】有关幸福的道理	မင်္ဂလာငွေ့ နဲ့ <min g-la nei> ①吉日, 大喜日 ②新年第一天(指缅甸泼水节过后的第一天)	မင်္ဂလာပြု ကူး <min g-la pyu> 办喜事(包括结婚或其他吉庆之事)	မင်္ဂလာတရား နဲ့ <min g-la t-ya>: 【佛】有关幸福的道理
မင်္ဂလာပွဲ ကူး <min g-la bwe>: 结婚典礼, 吉庆的典礼	မင်္ဂလာမှု နဲ့ <min g-la hmu> 喜庆	မင်္ဂလာယူ ကူး <min g-la yu> 把……做为吉祥的征兆	မင်္ဂလာရက် နဲ့ <min g-la yet> = မင်္ဂလာငွေ့
မင်္ဂလာရှိ နဲ့ <min g-la shi> 吉祥的, 庄严的	မင်္ဂလာလက်စောင် နဲ့ <min g-la let hsaun> 贺礼, 礼品	မင်္ဂလာလက်ထပ်း နဲ့ <min g-la let htat pwe> 结婚典礼, 婚礼	မင်္ဂလာရှိ နဲ့ <min g-la shi> 吉祥的, 庄严的
မင်္ဂလာအိမ် နဲ့ <min g-la ein> 办喜事之家	မင်္ဂလာဦး နဲ့ <min g-la u> ①新婚, 新婚期: ~ ဝွေးည်: 新婚夫妻所获的财物 ②初婚	မင်္ဂလာဦး နဲ့ <hmin za> 在佛塔、佛窟等墙壁上用颜料写下	မင်္ဂလာအိမ် နဲ့ <min g-daw> 官太太, 夫人
မင်္ဂလာဦး နဲ့ <hmin sei' hto> = မင်္ဂလာဦး	မင်္ဂလာဦး နဲ့ <hmin set> 墨水滴	မင်္ဂလာဦး နဲ့ <hmin sout set ku> = မင်္ဂလာဦး	မင်္ဂလာဦး နဲ့ <min: ku' tha> ①【佛】佛本生经故事中的一位即将成佛者的名字 ②(喻)长相丑陋的人 ③(喻)善于追求女人者
မင်္ဂလာဦး နဲ့ <hmin hsei> = မင်္ဂလာဦး	မင်္ဂလာဦး နဲ့ <hmin dan> 笔, 蘸水笔	မင်္ဂလာဦး နဲ့ <hmin don> (印刷用)油墨滚筒	မင်္ဂလာဦး နဲ့ <min: ko ga> 【植】偃毛鹤藤 Lettsomia barbigera, Clarke
မင်္ဂလာဦး နဲ့ <hmin daun> = မင်္ဂလာဦး			မင်္ဂလာဦး နဲ့ <min: ko khyi> 在剃度仪式上 缅甸青少年扎在颈上的线(避邪用) = အောင်ချဉ်
			မင်္ဂလာဦး နဲ့ <min: gout pin> = မင်္ဂလာဦး
			မင်္ဂလာဦး နဲ့ <min: kan> 钉在木船舱内的长条木板
			မင်္ဂလာဦး နဲ့ <min: gat so: hmyaun> 依附于官宦的人
			မင်္ဂလာဦး နဲ့ <min: ko lout taw> = ကိုယ်လုံး